



၂၀၂၃ ခုနှစ် ဧပြီ (၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အော်တစ်ဇမ်အထိမ်းအမှတ်နေ့အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပေးပို့သည့် သဝဏ်လွှာ

ကမ္ဘာ့အော်တစ်ဇမ်အထိမ်းအမှတ်နေ့ ကျရောက်ချိန်တွင် အော်တစ်ဇမ်များအတွက် ကျွန်ုပ်တို့ ဂုဏ်ပြုကြပြီး ၎င်းတို့၏ မွေးရာပါ အခွင့်အရေးများ ပိုမိုတိုးတက် ရရှိရေးအတွက် ကျွန်ုပ်တို့၏ ဖြေရှင်းမှုများကို ပြန်လည် ဆန်းသစ်ကြရပါမည်။

အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့သော်ငြားလည်း ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်နှင့် ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ပြဋ္ဌာန်းထားသည့် အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များ ရရှိရေးအတွက် အော်တစ်ဇမ်များသည် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတားအဆီးများကို ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်သည်။

အားလုံးအကျိုးဝင် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း တန်းတူညီ ရရှိနိုင်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားသည့် ပတ်ဝန်းကျင်ကို တိုး၍ဖန်တီးခြင်းဖြင့် ကျွန်ုပ်တို့ ယခုထက် ပို၍ ကြိုးစားကြရပါဦးမည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်ပေးသူများ၏ အခန်းကဏ္ဍများ၊ အော်တစ်ဇမ်များ၏ ဘဝတိုးတက်ရေးဆိုင်ရာ အထောက်အကူပေးရေး ကွန်ရက်များကို ကျွန်ုပ်တို့ အသိအမှတ်ပြုရာလည်း ရောက်ပါသည်။

ယနေ့နှင့် နေ့ရက်တိုင်းတွင် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းအတွက် အော်တစ်ဇမ်များ၏ တက်ကြွပြီး မတူညီသော ပေးဆပ်မှုများအား အပြည့်အဝ အသိအမှတ် ပြုကြပါစို့။ ထိုမျှမက အော်တစ်ဇမ်များနှင့်အတူ လက်တွဲ၍ လူသားအားလုံးအတွက် အပြည့်အဝ ပါဝင်နိုင်ပြီး တန်းတူညီ လက်လှမ်းမီ အခွင့်အရေးရှိသည့် ကမ္ဘာကြီးကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့။

မစ္စတာ အန်တိုနီယို ဂူတားရက်စ်

UN Secretary-General's message for 2023

On World Autism Awareness Day, we celebrate the contributions of persons with autism and renew our resolve to advance their inherent rights.

Despite important progress, persons with autism continue to face social and environmental barriers to the full exercise of their rights and fundamental freedoms, in line with the Convention on the Rights of Persons with Disabilities and the 2030 Agenda for Sustainable Development.

We must do better – by promoting inclusive education, equal employment opportunities, self-determination, and an environment where every person is respected. And as we do so, we also recognize the role of families, caregivers, and support networks in the lives of persons with autism.

Today and every day, let us fully recognize the active and diverse contributions of persons with autism to our societies – and let us work together with persons with autism to build an inclusive and accessible world for all.



— António Guterres